

အပ်ထိုးမှု နဲ့ <at hto: hmo> 一种蘑菇(干后可插存针用)
 အပ်ထောက် နဲ့ <at htaut> 顶钟
 အပ်ထည် နဲ့ <at hte> 顾客定做之物(衣服、首饰等)
 အပ်ဖား နဲ့ <at n- pha:> 针眼
 အပ်ဖားပေါက် နဲ့ <at n- pha: baut> 针眼
 အပ်။ ကဲ <at hnau> ①交托, 委托, 托付: ဆရာတဲ့ ~ ၏။
 သင်ကြားစေ၏။ 送到老师那儿学习。②存(款), 存放: ပြည်
 သူတို့သည်ပိတ်လိုက်စွာဘဏ်း ငွေများ ကိုဘဏ်များတွင် ~ ထားကြ
 သည်။ 人民把自己的积蓄都存到银行里。③捐赠, 给予, 移交: အဘိုးတန်သောစာအပ်များကိုကျောင်းသွေး ~ လိုက်သည်။
 将珍贵图书捐赠给学校。
 အပ်နှုံး နဲ့ <at han thu> 存放者, 储户
 အပ်နှုံး ကဲ <at hnini:> 授与, 给予, 移交: လူထုအားအာဏာ
 များစွာ ~ ထားပေသည်။ 授与人民很多权力。/ ထိုးနှုန်းကို
 ~ သည်။ 移交王位。
 အပ်ပြုချုပ် နဲ့ <at pyan gyout> (缝纫中的)扣针(脚),
 回针
 အပ်ပြုချုပ် နဲ့ <at pyan baut> = အပ်ပြုချုပ်
 အပ်ဖား နဲ့ <at phya:> 针尖: ~ ချေရာဇ်ရာ 立锥之地
 အပ်ဖြုပ် ကဲ <at hmyout> (驱邪)埋针於皮下
 အပ်ရာ ကဲ <at ya> = အပ်ဝင်
 အပ်ထဲ ကဲ <at hlwe:> = ထဲအောင်
 အပ်လျှို့တော် နဲ့ <at sho daw> 皇家裁缝
 အပ်လျှို့သား နဲ့ <at sho dh-ma:> (古)裁缝
 အပ်သွား နဲ့ <at thwa:> 针尖
 အပ်သွားချုပ်ပါ ကော် <at thwa: khyi pa> ①(喻)随心所
 欲: တယောက်တည်းသမားဆိုတော်? ~ ထုတ်နိုင်တာဘေး။ 单身一人
 当然想干什么就可以干什么啦! ②形影不离: လင့်
 မယားနှစ်ယောက်ထဲရှိကြတာ ~ ဖြစ်သင့်တယ်။ 夫妻应该形影
 不离。
 အပ်ပီးပဲထမ်း ကဲ <at u: pe' htan:> 斤斤计较: အရာရာတွင်
 ~ ငောက်လျှင်ခရီးပေါက်မည်မဟုတ်ပေး။ 如果事事都斤斤计
 较, 工作就不会有成效。
 အပ္ပားမား နဲ့ <at p- ma da:> [巴]铭记在心
 အပ် ကဲ <at > ①睡, 躺着: လှုပြုးရေး ~ မနေဝါယား။ 不要在
 大人面前躺着。②不运动, 不转动, 停止活动, 如:
 ငွေ့အပို့ကုန်အပို့စစ်အပို့ကျမ်းအပို့ပါ / ငွေ့ ~ သည်။ 资金积压。
 ③(漆、树脂等)干了: သက်းဆေး ~ ပြီ။ 油漆干了。/
 လေသလေခံထားယေား: ~ လွယ်တယ်။ 瞄着的油漆容易干。
 ④(火车、飞机等)停留过夜: စာဦးရထားကြိုးသည်ပွဲတော်း
 တာတွင်ညှဉ်း ~ သည်။ 邮车夜间在曼德勒火车站过夜。
 ⑤某些植物叶子在晚间收缩 ⑥(占卜)人的命与某星
 共命运(指运气好)
 အပ်ဝန်း နဲ့ <at khan:> 卧室

အပ်ချင်ပြေ ကဲ <eit khyin byei> 解困: ကျနော်ကား ~
 အောင်ရေအေးနှင့်မျက်နှာသင်လိုက်သည်။ 为了解困, 我用冷水
 洗了个脸。
 အပ်ချင်မှုတူး ကဲ <eit khyin mu: du:> 极度困倦, 困得睁
 不开眼皮
 အပ်ချို့။ I နဲ့ <eit khyein:> [英 exchange] (电话)交换
 台; (外币)兑换; 兑换率 II ကဲ <eit khyein:> 交换;
 交流; 调换
 အပ်ချို့စံးစက်ခလုတ်ခု နဲ့ <eit khyein: set kh- lout khon>
 [英·缅 exchange + စက်ခလုတ်ခု] = အပ်ချို့။
 အပ်ငိုက် ကဲ <eit ngait> 打磕睡
 အပ်ငွေ့ချေး ကဲ <eit ngwei' khya'> 催眠
 အပ်ငွေ့မီး ကဲ <eit ngwei' mi'> 被催眠
 အပ်စက် ကဲ <eit set> 睡, 睡觉
 အပ်စင် နဲ့ <eit sin> 行军床, 帆布床, 铺, 床
 အပ်စင်တဲ့ နဲ့ <eit sin dwe:> 卧铺车厢
 အပ်ဆေး နဲ့ <eit hsei:> ①安眠药 ②擦到油漆中去的催干剂
 အပ်ဆောင် နဲ့ <eit hsaun> 囚犯住的房间
 အပ်ဇော် နဲ့ <eit zaw:> = အပ်ဇော်
 အပ်တန်းခိုး ကဲ <eit tan: kho> = အပ်တန်းတက်
 အပ်တန်းတက် ကဲ <eit tan: tet> (鸡、鸟等)归巢
 အပ်တန်းဝင် ကဲ <eit tan: win> = အပ်တန်းတက်
 အပ်ဇော်ဘက် ကဲ <eit nei phaut> 失眠
 အပ်နှီးစံးမှား ကဲ <eit no: son hmwa:> = အပ်နှီးစံးမှား
 အပ်နှီးထ ကဲ <eit no: hta'> 起床
 အပ်ပုပ်ကြီး နဲ့ <eit pout kyi:> (贬)贪睡鬼
 အပ်ပျော် ကဲ <eit pyaw> 睡着, 熟睡: သူ ~ ရာမျိုးလာသည်။
 他从熟睡中醒来。
 အပ်ပျက် ကဲ <eit pyet> 睡不好, 失眠
 အပ်ဖန်စောင့် နဲ့ <eit phan zaun'> 为皇帝皇后等轮流守
 夜者, 御更夫
 အပ်ဖန်ဆောင် နဲ့ <eit phan zaun> 皇帝寝宫
 အပ်ဖန်တော်သား နဲ့ <eit phan daw dha:> 宫廷守夜人, 御
 更夫
 အပ်ဖန်သား နဲ့ <eit phan dha:> = အပ်ဖန်တော်သား
 အပ်မှုစာမက် ကဲ <eit mu: s- met> = အပ်မှုစာမက်မှု
 အပ်မောက် ကဲ <eit maw: kya'> 热睡, 沉睡, 酣睡
 အပ်မက် နဲ့ <ein' met> 梦: ~ ဆိုး: 恶梦
 အပ်မက်ကောက် ကဲ <ein' met kaut> 解梦, 圆梦
 အပ်မက်ပေး ကဲ <ein' met pei:> (迷信)托梦
 အပ်မက်ပြန် ကဲ <ein' met pyan> ①叙述梦中事 ② = အပ်
 မက်ပြန်
 အပ်မက်ဖတ် ကဲ <ein' met phat> (迷信)圆梦
 အပ်မက်မက် ကဲ <ein' met met> 做梦